

သေဒဏ် နှ၊ <thei dan> 死刑, 极刑
 သေနာကောဇ် နှ၊ <thei na gaun> (骂人用语)死鬼, 该死的, 短命的, 同义词有: သေနာကုပ်, သေနာကျ၊ သေနာပေါ၊ သေနာဖော်
 သေနာပတိ နှ၊ <thei na p-ti> 司令, 统帅, 元帅, ~ ချုပ် 总司令, 最高统帅
 သေနာမ နှ၊ <thei na ma> (骂人语)该死的女人
 သေနှု နှ၊ <thei nu> 尚未酿好的酒
 သေနေ့စေ့ က၊ <thei nei' si> 死期已到, 死日临头
 သေနာင်ဗျူဟာ နှ၊ <thei nin: ga' byu ha> 战略, ~ ကင်း ထောက်မှု 战略侦察 / ~ ထိုးစစ် 战略进攻 / ~ လမ်းညွှန်မှု 战略方针
 သေနတ် နှ၊ <thei hnat / th-hnat> 枪, ~ ကိုင်တပ် 步兵 / ~ ကန်မှု (枪)后座力, 反冲 / ~ ကျောက် 发射火枪的燧石 / ~ ခါးချိုး 后膛枪 / ~ ချော်ထွက် ခြင်း (枪)走火 / ~ စလွယ်ကြိုး 枪背带 / ~ ကျည်စေ့ 子弹 / ~ စွဲ 持枪人 / ~ ကျည်ဆန် 子弹 / ~ တိုက် 军械库 / ~ ထိုးတံ (枪)通条, 洗杆 / ~ ဒင် 枪托 / ~ ဖန်သည်။ 开枪射击。 / ~ ဖန်ကွင်း 射击场 / ~ ဖန်ကျင်း 掩体 / ~ ဖန်စက်ကွင်း 靶子 / ~ ဖန်ပေါက် 枪眼, 射击孔 / ~ ဖန်ပုံး 枪榴弹 / ~ ဖန်မှတ် 靶子 / ~ ဖတ္တာ 枪支执照 / ~ ပြောင်း 枪筒 / ~ ပုန်း 非法枪枝 / ~ ပြီး 刀枪不入 / ~ ဖောက်သည်။ 放火枪。 / ~ မောင်း 枪栓, (用以击动撞针或击发火帽)击杆 / ~ မောင်းကွင်း (枪)扳机护圈 / ~ မှန်သည်။ 中弹。 / ~ ယမ်းချေးခါသည်။ 擦枪。 / ~ လုပ်ရုံ 兵工厂 / ~ လွဲ 能使枪弹打不中的符咒 / ~ လုလင် (缅甸王朝时代)洋枪手 / ~ ဝန် (古)掌管军火的官员 / ~ အိမ် 枪膛
 သေနတ်တကမ်း နှ၊ <th-hnat d-gan> 枪射程
 သေနတ်တထောက် နှ၊ <th-hnat t-htaut> = သေနတ်တကမ်း
 သေနတ်တလှမ်း နှ၊ <th-hnat t-hlan> = သေနတ်တကမ်း
 သေနတ်ဒင် နှ၊ <th-hnat din> 枪托
 သေနန်း နှ၊ <thei hnon> 死亡率
 သေပေါက်တိုး က၊ <thei baut to> 面临死亡, 遭灭顶之灾: ငါတို့နိုင်ငံကိုလာကျူးကျော်ယင်ရန်သူတွေ ~ နေမှပဲ။ 敌人入侵我国必定灭亡。 / ဒီလိုအရမ်းရုန်းစားယင် ~ လိမ့်မယ်။ 这样冒险会遭灭顶之灾。
 သေပန်သက်ဆုံး က၊ <thei ban thet hson> = သေတပန်သက်ဆုံး
 သေပန်းပွင့် က၊ <thei ban: pwin> ①灭亡, 死亡 ②垂死: ~ နေတဲ့စနစ်ဖြစ်သည်။ 垂死的制度。 ③死时才出名或死后葬礼隆重
 သေပျက် က၊ <thei pyet> (书)死亡
 သေပျောက် က၊ <thei pyaut> 死亡

သေပြေးရှင်ပြေး က၊ <thei byei: shin byei:> 拼命地, ~ ခဲ့ရသောဒုက္ခသည်များ 仓惶逃命的难民 / ထမင်းတလှုပ် အတွက် ~ ဖြင့်ဆောင်ရွက်ရသည်။ 为了混口饭吃只好拼命干。
 သေပြစ် နှ၊ <thei byit> (罕)死罪
 သေပြတ် က၊ <thei pyat> (书)死亡
 သေပွဲ နှ၊ <thei bwe:> (书)死亡, ~ ဝင်သည်။ 送了命。
 သေဖော်ညို့ က၊ <thei baw hnyi> = သူခိုးသေဖော်ညို့
 သေဖို နှ၊ <thei pho> (古)烈酒(与 သေမ 相对)
 သေဘေး နှ၊ <thei bei> ①死难, 灾 ②【佛】死亡
 သေမ နှ၊ <thei ma> (古)淡酒, 薄酒
 သေမကွဲရှင်မကွာ က၊ <thei m-khwe: shin m-khwa> 同生共死, 生死与共
 သေမခွဲရှင်မခွာ က၊ <thei m-kwe: hnsi m-kwa> 同生共死, 生死与共
 သေမူး က၊ <thei mu:> 醉
 သေမင်း နှ၊ <thei min:> 死神, 阎王: ~ ခေါ်သည်။ 死神召唤, 死。 / ~ တမန် 勾魂鬼 / ~ နိုင်ငံ 冥府, 阴间, 黄泉
 သေမင်းငင် I က၊ <thei min: ngin> 垂死, 临死, ခေဂါထိုး၍ ~ နေပြီ။ 病情加重, 死神在召唤了。 II နှ၊ <thei min: ngin> (骂人话)该死的!
 သေမင်းအလစိုက် က၊ <thei min: a-lan sait> 头发斑白
 သေမျိုးစေ့ နှ၊ <thei myo: zai> 酒曲
 သေမျှင်း က၊ <thei myin:> (临死时)不省人事, 昏厥
 သေမြော က၊ <thei myaw:> (临死时)不省人事, 昏厥
 သေမှ နှ၊ <thei hma> 痰, ~ ပုတိက 粘痰
 သေမှုရှင်ခန်း နှ၊ <thei hmu' shin gan> 红白喜事
 သေရေးရှင်ရေး နှ၊ <thei yei: shin yei:> ①生死悠关的事, 生死存亡的大事 ②(喻)重大事件
 သေယစ် က၊ <thei yit> 醉
 သေရည် နှ၊ <thei yi> = သေရည်သေရက်
 သေရည်သေရက် နှ၊ <thei yi thei yet> (书)酒
 သေရွာ နှ၊ <thei ywa> 黄泉, 冥府, 阴间
 သေရွာပြန် နှ၊ <thei ywa byan> (喻)死里逃生者
 သေလုနီးပါး က၊ <hteil u' ni: ba:> 几乎死去, 拼死拼活
 သေလုမတတ် က၊ <thei lu' m-tat> 几乎死去, 拼死拼活
 သေလုမျောပါး က၊ <thei lu' myaw: ba:> 几乎死去, 拼死拼活: ~ ဖြစ်နေစဉ် 临终时……
 သေလုသေခင်/သေလုသေချင် <thei lu' thei gin/thei lu' thei gyin> = သေလုမတတ်
 သေလွန် က၊ <thei lun> 死亡
 သေဝါးနိုး က၊ <thei wa' ba: ni:> 将死, 临死
 သေဝပ် နှ၊ <thei wut> ①安宁, 安定, (纪律)严明, 严谨